


Solemnity of Mary, the Holy Mother of God

1st READING: Nm 6:22-27

တောလည်ရာကျမ်း ၆ : ၂၂ - ၂၇

ဘုရားသခင်သည်မိုးဇယ်အားမိန့်တော်မူသည်ကားအာရုန်နှင့်သူ၏သားများအားပြောလော့၊- သင်တို့သည်အစွရေးအမျိုး
သား များအားကောင်းချီးပေးကြသောအခါဤကဲ့သို့ရွတ်ဆိုကြလော့၊- သခင်ဘုရားသည်သင့်အားကောင်းချီးပေးပါစေ၊-
သင့်အားစောင့်ရှောက်တော်မူပါစေ၊- သခင်ဘုရားသည်မိမိမျက်နှာတော်ကိုသင့်အားပြု၍သင့်အားကျေးဇူးပြုတော်မူပါစေ၊-
သခင်ဘုရားသည်မိမိမျက်နှာတော်ကိုသင့်အားပြု၍သင့်အားကျေးဇူးပြုတော်မူပါစေ၊-
သခင်ဘုရားသည်သင့်ဆီသို့မျက်နှာတော်ကိုလှည့်၍သင့်အားငြိမ်းချမ်းသာယာခြင်းကိုပေးတော်မူပါစေ၊အစွရေးအမျိုးသားမျ
ားအဖို့ငါ၏နာမတော်ကိုတောင်းပန်လျှောက်ထားကြသောအခါငါသည်သူတို့အားကောင်းချီးပေးမည်၊-

ဤသည်ကား ဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။



Responsorial Psalm 67:2-3, 5, 6, 8

ဆာလံ - ၆၆


သံပြိုင်။ ဘုရားသခင်သည် ငါတို့အားကရုဏာသက်တော်မူ၍၊ ကောင်းချီးပေးတော်မူပါစေ။

R. May God bless us in his mercy.

၁။ ။ ဘုရားသခင်သည် ငါတို့အားကရုဏာသက်တော်မူ၍၊ ကောင်းချီးပေးတော်မူပါစေ။ ကိုယ်တော်၏ရွှေမျက်နှာ
တော်ကိုလည်း ငါတို့အပေါ် ထွန်းတောက်ပါ၏။ ကိုယ်တော်၏ လမ်းစဉ်များကို ကမ္ဘာမြေကြီးပေါ်တွင် လည်းကောင်း၊
ကိုယ်တော်၏ ကယ်တင်တော်မူခြင်း ကို လူမျိုးတကာတို့အလယ်တွင်လည်းကောင်း၊ ထင်ရှားတော်မူပါစေ။ (သံပြိုင်)
May God have pity on us and bless us; may he let his face shine upon us. So may your way be known
upon earth; among all nations, your salvation.

၂။ ။ လူမျိုးအပေါင်းတို့သည် ပျော်ရွှင်မြူး တူးကြလျက်၊ ရွှင်လန်းခြင်းဖြင့်သီဆိုကျူးကြပါစေ။ အကြောင်းမူကား၊
ကိုယ်တော်သည် လူအပေါင်းတို့ ကိုတရားမျှတစွာ အုပ်စိုးတော်မူ၍၊ ကမ္ဘာမြေကြီးပေါ် ရှိလူမျိုးတကာတို့ကို
ဦးဆောင်လမ်းညွှန်တော်မူ၏။ (သံပြိုင်)
May the nations be glad and exult because you rule the peoples in equity; the nations on the earth you
guide.

၃။ ။ အိုဘုရားသခင် လူအပေါင်းတို့သည် ကိုယ်တော်အား ချီးမွမ်း ထောမနာပြုကြပါစေ၊ လူအပေါင်းတို့သည်
ကိုယ်တော်အားချီးမွမ်းထောမနာပြုကြပါစေ။ ဘုရားသခင် သည် ငါတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ ကမ္ဘာ
မြေကြီးစွန်း အပေါင်းတို့သည်လည်း ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မည်။ (သံပြိုင်)
May the peoples praise you, O God; may all the peoples praise you! May God bless us, and may all the
ends of the earth fear him!



2nd READING: Gal 4:4-7

ဂါလာခိယာဩဝါဒစာ။ ၄: ၄-၇

သို့ရာတွင်အချိန်ကာလစေ့သောအခါ ဘုရားသခင်သည် မိမိ၏ သားတော်ကို စေလွှတ်တော်မူ၏။ မိန်းမမှဖွားမြင်ခံယူတော်မူ၍ ပညတ်တရား၏ လက်အောက်၌ ဖွားမြင်ခဲ့ခြင်းမှာ ငါတို့သည် ဘုရားသခင်၏ သားသမီးများအဖြစ် မွေးစားခြင်းခံကြရစေရန် နှင့် ပညတ်တရား၏ လက်အောက်တွင် ရှိသူတို့ကို ရွေးနှုတ်ရန် အတွက် ပင်ဖြစ်သည်။ ဤနည်းဖြင့်၊ သင်တို့သည် သားသမီးများ ဖြစ်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း သက်သေပြရန် အဘ၊ အဗွဟု ကြွေးကြော်သော သားတော်၏ ဝိညာဉ်တော်ကို ငါ့ကို နှလုံးထဲသို့ စေလွှတ်တော်မူခဲ့၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဆောင်ရွက်ချက်ကြောင့် သင်သည် ကျွန်မဟုတ်တော့ဘဲ သားသမီးဖြစ်လေပြီ။ သားသမီးဖြစ်လျှင် အမွေခံလည်း ဖြစ်ကြလေပြီ။

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဠိတော်ပေတည်း။



GOSPEL: Luke 2: 16-21

ရှင်လုကာစံဂေလိကျမ်း ၂ : ၁၆ - ၂၁

သိုးထိန်းတို့သည်အလျင်အမြန်သွားကြလျှင်မာရိယာနှင့်ဂျိုးဇက်ကိုလည်းကောင်း၊နွားစားခွက်၌သိပ်ထားသောသူငယ်ကိုလည်းကောင်းတွေ့ကြ၏။ သိုးထိန်းတို့သည်ဤဖြစ်ရပ်ကိုတွေ့မြင်ကြသောအခါသူငယ်တော်နှင့်စပ်လျဉ်း၍မိမိတို့အားဖော်ပြထားသည့်အကြောင်းအရာများကိုပြန်လည်ပြောပြကြ၏။ သိုးထိန်းများပြောကြားသည့်အကြောင်းအရာများကို ကြားရသူတိုင်းသည်အံ့သြကြ၏။ သို့သော်မာရိယာမူကားဤအကြောင်းအရာအလုံးစုံတို့ကိုမိမိ၏နှလုံးတွင်သိမ်းပိုက်၍ စဉ်းစားဆင်ခြင်လျက်နေလေ၏။ သိုးထိန်းတို့သည်လည်းမိမိတို့အားပြောပြထားသည့်အတိုင်းကားမြင်ကြရသည့်အတွက် ဘုရားသခင်ဘုန်းဂုဏ်တော်ကိုချီးမွမ်းလျက်ပြန်သွားကြ၏။ ရှစ်ရက်မြောက်သောနေ့တွင်သူငယ်တော်ကိုအရေဖျားလှီးခြင်းမင်္ဂလာပေးပြီးသောအခါ၊ အမိဝမ်း၌ပဋိသန္ဓေမစွဲမီကပင်ကောင်းကင်တမန်တော်ကပေးထားသောယေရှုအမည်ဖြင့် မှည့်ခေါ်ကြ၏။

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပတ်တော်ပေတည်း။

